

## ပဋိစ္စသမုပ္ပါဒ် ဇယား

<b>အဝိဇ္ဇာ</b>		
သစ္စာလေးပါး မသိမှု (ဝါ) အမှားသိမှု ↓		
ကာမဘုံ၌ မသိမှု အဝိဇ္ဇာ ↓	ရူပဘုံ၌မသိမှု အဝိဇ္ဇာ ↓	အရူပဘုံ၌ မသိမှု အဝိဇ္ဇာ ↓
<b>သင်္ခါရ</b>		
ကာမဘဝ၌ သင်္ခါရ (ကံ) ↓	ရူပဘဝ၌ သင်္ခါရ (ကံ) ↓	အရူပဘဝ၌ သင်္ခါရ(ကံ) ↓
<b>ဝိညာဏ်</b>		
ကာမဘဝ၌ ပဋိသန္ဓေဝိညာဏ် ↓	ရူပဘဝ၌ ပဋိသန္ဓေဝိညာဏ် ↓	အရူပဘဝ၌ ပဋိသန္ဓေဝိညာဏ် ↓
<b>နာမရူပံ</b>		
ကာမဘဝ၌ နာမ်ရုပ် ↓	ရူပဘဝ၌ နာမ်ရုပ် ↓	အရူပဘဝ၌ နာမ် ↓
<b>သဗ္ဗာယတန</b>		
ကာမဘဝ၌- ၁။စက္ခာယတန = မျက်စိအကြည်, ၂။သောတာယတန = နားအကြည် ၃။ဃာနာယတန = နှာခေါင်းအကြည် ၄။ဇိဝှိယတန = လျှာအကြည် ၅။ကာယာယတန = ကိုယ်အကြည် ၆။မနာယတန = စိတ် ဟူသော အာယတန(၆)ပါး ↓	ရူပဘဝ၌- ၁။စက္ခာယတန = မျက်စိအကြည်, ၂။သောတာယတန = နားအကြည်, ၃။မနာယတန = စိတ်-ဟူသော အာယတန (၃)ပါး ↓	အရူပဘဝ၌- ၁။မနာယတန = စိတ်ဟူသော အာယတန (၁)ပါး ↓
<b>ဖဿ</b>		
ကာမဘဝ၌- ၁။စက္ခာသမ္မဿ = မျက်စိအတွေ့ ၂။သောတာသမ္မဿ = နားအတွေ့ ၃။ဃာနသမ္မဿ = နှာခေါင်းအတွေ့ ၄။ဇိဝှိသမ္မဿ = လျှာအတွေ့ ၅။ကာယသမ္မဿ = ကိုယ်အတွေ့ ၆။မနောသမ္မဿ = စိတ်အတွေ့ ဟူသော ဖဿ(၆)ပါး ↓	ရူပဘဝ၌- ၁။စက္ခာသမ္မဿ = မျက်စိအတွေ့ ၂။သောတာသမ္မဿ = နားအတွေ့ ၃။မနောသမ္မဿ = စိတ်အတွေ့-ဟူသော ဖဿ (၃)ပါး ↓	အရူပဘဝ၌- ၁။မနောသမ္မဿ(စိတ်)ဟူသော ဖဿ (၁)ပါး ↓
<b>ဝေဒနာ</b>		
ကာမဘဝ၌- ၁။စက္ခာသမ္မဿဇာ ဝေဒနာ = မျက်စိအတွေ့ခံစားမှု ၂။သောတာသမ္မဿဇာ ဝေဒနာ = နားအတွေ့ခံစားမှု ၃။ဃာနသမ္မဿဇာဝေဒနာ = နှာခေါင်းအတွေ့ခံစားမှု ၄။ဇိဝှိသမ္မဿဇာ ဝေဒနာ = လျှာအတွေ့ခံစားမှု ၅။ကာယသမ္မဿဇာ ဝေဒနာ = ကိုယ်အတွေ့ခံစားမှု	ရူပဘဝ၌- ၁။စက္ခာသမ္မဿဇာ ဝေဒနာ = မျက်စိ အတွေ့ ခံစားမှု ၂။သောတာသမ္မဿဇာ ဝေဒနာ = နားအတွေ့ ခံစားမှု ၃။မနောသမ္မဿဇာ ဝေဒနာ =	အရူပဘဝ၌- ၁။ မနောသမ္မဿဇာ ဝေဒနာ = စိတ်အတွေ့ခံစားမှု ဟူသော ဝေဒနာ (၁)ပါး ↓

၆။မနောသမ္မုဿဇာ ဝေဒနာ= စိတ်အတွေ့ခံစားမှု ဟူသော ဝေဒနာ(၆)ပါး↓	စိတ်အတွေ့ ခံစားမှု ဟူသော ဝေဒနာ (၃)ပါး↓	
---	---	--

**တဏှာ**

ကာမဘဝ၌- ၁။ရူပတဏှာ= အဆင်း၌တပ်မက်မှု ၂။သဒ္ဓတဏှာ= အသံ၌တပ်မက်မှု ၃။ဂန္ဓတဏှာ= အနံ့၌တပ်မက်မှု ၄။ရသာတဏှာ= အရသာ၌ တပ်မက်မှု ၅။ဖောဠဗ္ဗတဏှာ= အတွေ့၌တပ်မက်မှု ၆။ဓမ္မတဏှာ= ဓမ္မာရုံ၌တပ်မက်မှု ဟူသော တဏှာ (၆)ပါး ↓	ရူပဘဝ၌- ၁။ ရူပတဏှာ= အဆင်း၌တပ်မက်မှု ၂။ သဒ္ဓတဏှာ= အသံ၌တပ်မက်မှု ၃။ ဓမ္မတဏှာ= ဓမ္မာရုံ၌တပ်မက်မှု ဟူသော တဏှာ (၃)ပါး ↓	အရူပဘဝ၌- ၁။ဓမ္မတဏှာ= ဓမ္မာရုံ၌ တပ်မက်မှုဟူသော တဏှာ (၁)ပါး ↓
---	--	--

**ဥပါဒါနိ**

ကာမဘဝ၌ ဥပါဒါနိ-၄ ပါး ၁။ကာမုပါဒါနိ= ကာမဂုဏ်၌ စွဲလမ်းမှု ၂။ဒိဋ္ဌပါဒါနိ= အယူးမှား၌ စွဲလမ်းမှု ၃။သီလဗ္ဗတုပါဒါနိ= နွားခွေးစသည်တို့၏ အလေ့အကျင့်၌ စွဲလမ်းမှု ၄။ အတ္တဝါဒုပါဒါနိ- အတ္တရှိသည်ဟု စွဲလမ်းမှု ↓	ရူပဘဝ၌ ဥပါဒါနိ-၄ပါး ↓	အရူပဘဝ၌ ဥပါဒါနိ ၄-ပါး ↓
---	--------------------------	----------------------------

**ဘဝေါ (ကမ္မဘဝ-အကြောင်းဘဝ / ဥပပတ္တိဘဝ-အကျိုးဘဝ)**

အကုသိုလ်ကံ (ကမ္မဘဝ)	ကာမကုသိုလ်(ကမ္မဘဝ)	ရူပကုသိုလ်(ကမ္မဘဝ)	အရူပကုသိုလ်(ကမ္မဘဝ)
ကာမဂုဏ်ခံစားမည်ဟုကြံ၍ ကာမုပါဒါနိဟူသော အကြောင်း ကြောင့် ကံ(၃)ပါးဖြင့် ဒုစရိုက်ပြု၊ ယင်းကံပြည့်ခြင်းကြောင့် အပါယ် ဘုံ၌ဖြစ်။ ထိုဖြစ်ကြောင်းကံသည် ကမ္မဘဝ မည်၏။ ↓	နတ်စည်းစိမ်ခံစားမည်ဟု ကြံ၍ ကံ(၃)ပါးဖြင့် သုစရိုက် ပြု၊ ယင်းကံပြည့်ခြင်းကြောင့် နတ်ဖြစ်၏။ ထိုနတ်ဖြစ် ကြောင်းကံသည် ကမ္မဘဝ မည်၏။ ↓	ရူပဗြဟ္မစည်းစိမ်ခံစားမည်ဟု ကြံ၍ ဗြဟ္မစိုရ်(၄)ပါးကို ပွား၊ ယင်းကံပြည့်ခြင်းကြောင့် ဗြဟ္မာဖြစ်။ ထိုရူပဗြဟ္မာဖြစ် ကြောင်း ဘာဝနာကံသည် ကမ္မဘဝ မည်၏။ ↓	အရူပဗြဟ္မစည်းစိမ် ခံစား မည်ဟု ကြံ၍ အရူပသမာ ပတ်ကို ပွား၊ ယင်းကံပြည့်စုံ ခြင်းကြောင့် အရူပဗြဟ္မာဖြစ်။ ထိုအရူပဗြဟ္မာဖြစ်ကြောင်း ဘာဝနာကံသည် ကမ္မဘဝ မည်၏။ ↓

**(ဥပပတ္တိဘဝ) ဇာတိ**

ထိုကံကြောင့်ဖြစ်သော ခန္ဓာတို့ သည် ဥပပတ္တိဘဝ မည်၏။ ယင်းခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ↓	ထိုကံကြောင့်ဖြစ်သော ခန္ဓာ တို့သည် ဥပပတ္တိဘဝ မည်၏။ ယင်းခန္ဓာတို့၏ ဖြစ်ခြင်း သည် ဇာတိ မည်၏။ ↓	ထိုကံကြောင့်ဖြစ်သော ခန္ဓာ တို့သည် ဥပပတ္တိဘဝ မည်၏။ ယင်းခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ↓	ထိုကံကြောင့်ဖြစ်သော ခန္ဓာ တို့သည် ဥပပတ္တိဘဝမည်၏။ ယင်းခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ↓
---	--	---	--

**ဇရာ မရဏ**

ယင်းဖြစ်လာသော ခန္ဓာတို့၏ ရင့်ခြင်းသည် ဇရာ မည်၏။ ပျက်ခြင်းသည် မရဏ မည်၏။

**အဝိဇ္ဇာ, သင်္ခါရ - ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ - တဏှာ, ဥပါဒါနိ, ဘဝ - ဇာတိ, ဇရာမရဏ။**